

မာတိကာ

လူမှုဆက်ဆံရေး

- ၁။ လျှာရွှေလင်သိုင်း
- ၂။ စိတ်ထားပုပ်သူ လူညစ်ပတ်များကို ဆက်ဆံနည်း
- ၃။ မြည်တွန်းတောက်တီးခြင်း မလုပ်ဘဲ ရအောင်ခိုင်းနည်း
- ၄။ အာလာပ သလ္လာပ စကားပြောတတ်အောင်
- ၅။ မျက်နှာချိုသွေးတဲ့ နည်းလျှူဟာ
- ၆။ လူတွေ ... လူတွေ ... ညည်းလိုက်ကြတဲ့ လူတွေ
- ၇။ ချစ်မေတ္တာနှင့် အရယ်အပြုံးတို့က အိမ်လုံးပြည့်
- ၈။ စိတ်လှုပ်ရှား ခံစားတတ်မှုများ
- ၉။ စိတ်မှ ဖျတ်ခနဲ ထိုးထွင်းသိမြင်လိုက်မှု

အလုပ်အဖွဲ့အစည်းနှင့် လူ့အပြုအမူ

- ၁၀။ အဖွဲ့အစည်းဆိုင်ရာ လူ့အပြုအမူ စိတ်ပညာ မိတ်ဆက်
- ၁၁။ အဖွဲ့အစည်းဆိုင်ရာ လူ့အပြုအမူ စိတ်ပညာ
- ၁၂။ အောင်မြင်သောခေါင်းဆောင်တို့၏ ထူးခြားသောလက္ခဏာများ
- ၁၃။ စေ့ဆော်မှု၊ သို့မဟုတ် အလုပ်ကြိုးစားချင်စိတ်
- ၁၄။ လုပ်အားနှင့် ရပိုင်ခွင့် အချိုးအစား
- ၁၅။ မန်နေဂျာ လုပ်လိုလျှင် ...
- ၁၆။ အလုပ်ခွင် ဖိစီးမှုနှင့် ယင်း၏ သဘောသဘာဝ
- ၁၇။ မန်နေဂျာများ အနေဖြင့်
အလုပ်ခွင်တွင်း ဖိစီးမှုများကို မည်သို့ စီမံခန့်ခွဲမလဲ
- ၁၈။ ကျွမ်းမှု၏ ကောင်းကျိုး
- ၁၉။ သင် တကယ်အောင်မြင်ချင်တယ်ဆိုရင်

စိတ်နှင့် ကျန်းမာရေး

- ၂၀။ ဒေါသကို အသုံးပြုပါ
- ၂၁။ မှတ်ဉာဏ်အကြောင်း သတင်းကောင်း
- ၂၂။ နေ့လယ်နေ့ခင်း တစ်ပေးအိပ်တဲ့အကျင့်
- ၂၃။ ဘယ်သူတွေဟာ အပျော်ရွှင်ဆုံးလဲ
- ၂၄။ စိတ်အသိ၏ ညှိယူနိုင်မှု သီအိုရီ
- ၂၅။ စိတ်ချောက်ချား သွေးလန့် တုံ့ပြန်မှုများ
- ၂၆။ သင့်ကိုယ်သင် ကိုယ်တိုင်ကုသပါ